

ပီရူးတန်ဆောင် နဲ့ <mi: shu: d-zaun> 火炬,(转义)灯塔
 ပီရူးမိုးဝည်း နဲ့ <mi: shu: mi: zi:> 火把,火炬
 ပီရူးမိုးပန်း နဲ့ <mi: shu: mi: ban:> 焰火: ~ လွှတ်သည်။
 放焰火。
 ပီရူးမြော် ကဲ <mi: shu: myaw> = ပီရူးသန်စ်
 ပီရူးမြင် ကဲ <mi: shu: myin> = ပီရူးသန်စ်
 ပီရူးသန်စ် ကဲ <mi: shu: than' zin> (敬语)降生,(佛)
 出世
 ပီရူး ကဲ <mi: sho:> ①烧,点火 ②放火,纵火: ~ ပုံ 纵
 火案
 ပီထုံး နဲ့ <mi: lon:> ①熊熊燃烧的火焰 ②电灯泡
 ပီထင်းစိုး နဲ့ <mi: lin: bo> ①灶 ②炭盒,取暖的火盒
 ပီထင်းပြော် နဲ့ <mi: lin: mywei> 一种花炮
 ပီထောင် ကဲ <mi: laun> ①燃烧,着火,烧伤 ②(喻)发
 火,大怒: ကျော်မြှင်းပွဲသွားတာကိုဖော်သိယ် ~ တော့သွားသေ
 ခာတယ်။ 父亲知道我去看赛马一定会发火的。
 ပီထောင်ကျော် နဲ့ <mi: laun kyi> 烧夷弹(子弹)
 ပီထောင်ငါး နဲ့ <mi: laun ngout> 火灾后的残存柱子或
 树木
 ပီထောင်တိုက်တင် ကဲ <mi: laun diat thwin> = ပီထောင်တိုက်
 သုင်း
 ပီထောင်တိုက်သုင်း ကဲ <mi: laun dait thwin:> 将罪犯烧死
 ပီထောင်နား နဲ့ <mi: laun na:> 烫伤,烧伤
 ပီထောင်ပြော်ဘုံး ကဲ <mi: laun pya kya:> 烧成灰烬
 ပီထောင်ပြော် နဲ့ <mi: laun byin> 遭受火灾的地段
 ပီထောင်ပုံး နဲ့ <mi: laun bu:> 烙泡,燎浆泡,烧伤或烫伤
 形成的泡
 ပီထောင်ပုံး နဲ့ <mi: laun bon:> 燃烧弹
 ပီထောင်မား နဲ့ <mi: laun ma:> 烧伤或烫伤形成的疤
 ပီထောင်ရွေ့ဆောင်း ကဲ <mi: laun ya lei pin:> (成)火上加
 油,火上浇油
 ပီလည် နဲ့ <mi: le:> 走马灯
 ပီလန် ကဲ <mi: lan:> 因失火而惊慌: နောက်ယင်းကောင် ~
 ရတယ်။ 一到夏季人们经常因失火而惊慌。
 ပီလွှတ်စား နဲ့ <mi: lut sa:> 不经过烧煮就吃的食品(如鲜
 菜瓜果等,大多在表决心时吃)
 ပီလွှတ်စား ကဲ <mi: lut sa:> 不食烟火
 ပီလွှား ကဲ <mi: lun:> 过火候,过火
 ပီလွှား ကဲ <mi: hlon:> 烤火取暖
 ပီလွှား ကဲ <mi: hlan:> ①敲锣提醒人们防火 ②坏人纵
 火捣乱(以便抢劫)
 ပီလွှား နဲ့ <mi: shan:> 火焰: ~ ပီထောက် 焰火
 ပီလွှား I နဲ့ <mi: hlyat> 闪光 II ကဲ <mi: shat> 被火
 嘘了一下: လုပ်ကို ~ သားတယ်။ 手被火嘘了一下。

ပီဝင် ကဲ <mi: win> 分娩
 ပီဝင်းထွက် ကဝါ <mi: win mi: dwet> 生日仅相差七天的
 同龄人: သူတို့နှင့်ယောက်အသိအားဖြင့် ~ သာက္ခာမြားသည်။
 他们俩人年龄只相差一周。
 ပီးသီး နဲ့ <mi: dhi:> 灯泡: ဓာတ်နိပ်ဓာတ်မီး ~ 电珠 / ~
 ရေဒီယို 电子管收音机
 ပီးသီးခေါင်း နဲ့ <mi: dhi: gaun:> 灯泡与灯头相接的金属
 部分
 ပီးသေ ကဲ <mi: thei> ①火熄灭 ②停战,战事停息,冤仇
 已解 ③(喻)松懈,冷静: ဒီညေတာ့သေးပူဇော်ပါများမနက်
 ကျိုးပြီးပျောက်ပျောက် ~ သွားမှုပါ။ (他)今晚太激动了,
 到明天就会完全冷静下来的。④(喻)办事有把握,办
 事稳妥可靠,很顶事: ဒီကိုမှာတော့အရင်ကာယ်သူမျှစီဆော်
 ဘူး။ 在这个问题上过去谁也不顶事。/ သူသည်ကြိုးစွာတွေ့
 အကော် ~ သူဖြစ်၏ 他在村里是个办事稳妥可靠的人。
 ⑤(炼丹术语)炼一炉火: လုံး ~ ကြော်ပြု။ 冶炼三次,
 就可成红铜。
 ပီးသုံးပါး နဲ့ <mi: thon: ba:> ①【佛】三毒: 贪、瞋、痴
 ②谓妇女应尊重爱护的三者: 丈夫,父母与来化缘的僧
 侶
 ပီးသင့် ကဲ <mi: thin:> = ပီးလောင်
 ပီးသင့်ကျောက် နဲ့ <mi: thin' kyaut> 【地】火成岩: ~ ပုံး
 火成岩地带
 ပီးသင့်ပံ့သုပ္ပါထံ နဲ့ <mi: thin' pan thu' p-ht-wi> 【地】火
 成岩地带
 ပီးသင့်ဗြိုဟ် ကဲ <mi: dh-gyo> 火葬,火化
 ပီးသင့်ဘား နဲ့ <mi: thin: baw:> 火轮,轮船
 ပီးသင်း ကဲ <mi: thin:> 黑(热),烤(热)
 ပီးသင်းကျောက်မီးသွား နဲ့ <mi: thin: kyaut mi: dhwei:> 焦
 炭: ~ စော့ရုံး 炼焦厂 / ~ စော့ခြံး 炼焦炭
 ပီးသိုင်းအယ်လကိုဟား နဲ့ <mi: thain: e l-ko haw:> [英
 methyl alcohol] 甲醇,木醇
 ပီးသထ် I ကဲ <mi: that> 灭火,救火 II နဲ့ <mi: dhat>
 消防队员,消防队: ~ အဲ့ 消防队 / ~ ကား 救火车,
 消防车 / ~ ခေါင်းလောင်း 救火车警钟 / ~ စက် 灭火
 机,救火车 / ~ ပိုက် 救火水龙带 / ~ ပိုက်ခေါင်း 救火
 水龙头 / ~ ပုံး 灭火器 / ~ ဘုံးပိုင်း 消火栓
 ပီးသန် ကဲ <mi: than:> 生育,分娩
 ပီးသွေး နဲ့ <mi: thwei:> 木炭,炭: ~ 木炭 / ~ တဲ့
 木炭块 / ~ ဖုတ်ခြံး 烧炭 / ~ ဖုတ်သား 烧炭工人
 ပီးအာမခံ နဲ့ <mi: a ma' gan> 火险,火灾保险: ~ ကုမ္ပဏီ
 火灾保险公司 / ~ ပေးသွေးရသည်။ 交火险费。
 ပီးသေး ကဲ <mi: ei:> ①火熄了 ②火势减退 ③(喻)忧愁
 消除,战祸平息